

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာ

အမှတ် ၇၂ /၂၀၁၈

၁၃၈၀ ပြည့်နှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက်
(၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်)

၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်
ဥပဒေ ပုဒ်မ ၃၉ ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်
နိုင်ငံတော်၏ဘဏ္ဍာရေးနှစ်ပြောင်းလဲခဲ့ခြင်းအပေါ် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအနေဖြင့် အခွန်
ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းလွယ်ကူစွာ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ဤလုပ်
ထုံးလုပ်နည်းကို ထုတ်ပြန်လိုက်သည်။

၂။ ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း၏
အခွန်နှစ်သည် နိုင်ငံတော်ကပြဋ္ဌာန်းသော ဘဏ္ဍာရေးနှစ်အတိုင်း အောက်တိုဘာလ ၁ ရက်နေ့မှ
စက်တင်ဘာလ ၃၀ ရက်နေ့အထိ ဖြစ်ပါသည်။

၃။ နိုင်ငံတော်၏ ဘဏ္ဍာရေးနှစ်ပြောင်းလဲခဲ့ရာတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အနေဖြင့်
ဘဏ္ဍာရေးနှစ်အတိုင်း လိုက်ပါပြောင်းလဲဆောင်ရွက်ရမည်ဖြစ်သဖြင့် ကူးပြောင်းချိန်ကာလ အတွက်
အောက်ပါအတိုင်းလိုက်နာဆောင်ရွက်ရမည်-

(က) ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ ကုန်ဆုံး
သည့် ကူးပြောင်းချိန်ကာလ ၆ လတာအတွက် ကြေညာလွှာတင်သွင်းခြင်းနှင့်
ကျသင့်အခွန်ပေးဆောင်ခြင်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထက်
နောက်မကျစေဘဲ ဆောင်ရွက်ရမည်၊

(ခ) ကူးပြောင်းချိန်ကာလ ၆ လတာအတွက် တန်ဖိုးလျော့နှုန်းထား တွက်ချက်ရာ
တွင် ပြည်ထောင်စုဝန်ကြီးရုံး၏ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ရက်စွဲပါ
အမိန့်ကြော်ငြာစာအမှတ်၊ ၁၉/၂၀၁၆ ပါ နှုန်းထားများအတိုင်း တွက်ချက်ရမည်
ဖြစ်သော်လည်း ၆ လတာ ကာလနှင့်ညီမျှသော တန်ဖိုးလျော့ငွေကိုသာ နုတ်ပယ်
ခွင့်ရှိမည်ဖြစ်ပါသည်။

- (ဂ) ဝင်ငွေခွန်ဥပဒေပုဒ်မ ၂၀ ပါအခွန်ဆုံးရှုံးငွေခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ ဆုံးရှုံးငွေများ အား ခန့်ခွဲရာတွင် ကူးပြောင်းချိန်ကာလ ၆ လတာကာလကို နှစ်တစ်နှစ်အဖြစ် သတ်မှတ်၍ ခန့်ခွဲရမည်၊
- (ဃ) လစာဝင်ငွေခွန်ကျသင့်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ လစာဝင်ငွေခွန်အား တွက်ချက်ရာ တွင် အခြားဝန်ထမ်းများနည်းတူ ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ကုန်ဆုံးသော ဝင်ငွေနှစ်အပေါ် အခြေခံ၍တွက်ချက်ရမည်၊

၄။ ဤလုပ်ထုံးလုပ်နည်းသည် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်စေ ရမည်။

စိုးဝင်း
ပြည်ထောင်စုဝန်ကြီး

စာအမှတ်၊ စာ / ဘဏ္ဍာ - ၂ / ၁ / ၂၉၅ (၃၈၂၆ / ၂၀၁၈)
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်

ဖြန့်ဝေခြင်း

နိုင်ငံတော်သမ္မတရုံး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

ပြည်ထောင်စုလွှတ်တော်ရုံး

ပြည်သူ့လွှတ်တော်ရုံး

အမျိုးသားလွှတ်တော်ရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာရုံး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး

ပြည်ထောင်စုဝန်ကြီးဌာနအားလုံး

ပြည်ထောင်စုရှေ့နေချုပ်ရုံး
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး
နေပြည်တော်ကောင်စီ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များအားလုံး
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး
ပြည်တွင်းအခွန်များဦးစီးဌာန
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ကျန်ဌာနအဖွဲ့အစည်းများအားလုံး
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနသို့ မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာပေးပါရန်
မေတ္တာရပ်ခံချက်ဖြင့် ပေးပို့ပါသည်။

အမိန့်အရ


(ထွန်းထွန်းနိုင်)
အမြဲတမ်းအတွင်းဝန်
